



ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး
Office of the Securities and Exchange Commission of Myanmar
အရင်းအနှီးဈေးကွက်သတင်းလွှာ

၂၀၂၃ ခုနှစ်၊ ဧပြီလ ၄ ဇွန်လ အထိ	အတွဲ ၂၊ အမှတ် ၂၊ ဇူလိုင် ၂၀၂၃	www.secm.gov.mm
--------------------------------	-------------------------------	-----------------

အကြောင်းအရာ	စာမျက်နှာ
ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် SECM အဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် တွေ့ဆုံ	၁
ပြည်တွင်းသတင်း	
ကော်မရှင်အစည်းအဝေးများ	၂
ပညာသင်ထောက်ပံ့ငွေနှင့် စာရေးကိရိယာများပေးအပ်ပွဲ အခမ်းအနားကျင်းပခြင်း	၂
၁/၂၀၂၃ ကြိမ်မြောက် ပြည်တွင်းငွေချေးစာချုပ်ဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပခြင်း	၂
ကော်ပိုရိတ်ငွေချေးစာချုပ်ဈေးကွက်ဆိုင်ရာ တွေ့ဆုံဆွေးနွေးခြင်း	၂
ကော်မရှင်ရုံးဆွေးနွေးပွဲများ	၂
ဆောင်းပါး	
စုဆောင်းခြင်းမှသည် ရင်းနှီးမြှုပ်နှံမှုဆီသို့	၃ - ၄
ကော်မရှင်ရုံး၏ လုပ်ငန်းဆောင်ရွက်ချက်များ	
လုပ်ငန်းဆောင်ရွက်ချက်များ	၅
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များ	၅
ACMF-ISSB Joint Conference နှင့် Workshop သို့ ပါဝင်တက်ရောက်	၅
ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ	၅
အမိန့်ကြော်ငြာစာထုတ်ပြန်ခြင်း	၅
ဈေးကွက်ဆိုင်ရာအချက်အလက်များ	
ငွေချေးသက်သေခံလက်မှတ် စာရင်းဖွင့်လှစ်မှုနှင့် စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာရောင်းဝယ်မှုများ	၆
ဈေးကွက်တွင်ပါဝင်သူများနှင့် ပူးပေါင်းဆောင်ရွက်မှု	၆
အစိုးရငွေချေးသက်သေခံလက်မှတ်ရောင်းဝယ်မှုများ	၇
အိမ်နီးချင်းနိုင်ငံများ၏ ငွေရေးကြေးရေးဝန်ဆောင်မှုဆောင်ရွက်ချက်များ	
မလေးရှားဝန်ကြီးချုပ် Datuk Seri Anwar Ibrahim မှ ပြည်သူများ ပိုမိုကြွယ်ဝချမ်းသာလာစေရန် အရင်းအနှီးဈေးကွက်ကို မြှင့်တင်ရေးစီမံချက်များ ထုတ်ပြန်ကြေညာခြင်း	၇
ကော်ပိုရိတ်ငွေချေးစာချုပ်များ ဗီယက်နမ်ဒေါ်(VND) ထရီလီယံ ၁၀၀၀ တန်ဖိုးအထိ ထုတ်ဝေရောင်းချခြင်း	၈

ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် SECM အဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် တွေ့ဆုံ



၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့တွင် ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၌ ကော်မရှင်အဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပါသည်။ ယင်းသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်မရှင်၏အခန်းကဏ္ဍသည် အရေးကြီးကြောင်း၊ စတော့ရှယ်ယာများထုတ်ဝေရောင်းချသည့် စာရင်းဝင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီများအား အရည်အသွေးမီစေရေးအတွက် ဥပဒေ၊ နည်းဥပဒေ၊ သတ်မှတ်စံနှုန်းများနှင့်အညီ စိစစ်ဆောင်ရွက်ရန်၊ တစ်ဖက်တွင်လည်း ရင်းနှီးမြှုပ်နှံသူများအား ဥပဒေနှင့်အညီ အကာအကွယ်ပေးရေးဆောင်ရွက်သွားရန်၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းနှင့်အညီ တာဝန်ထမ်းဆောင်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဝန်ထမ်းသက်သာချောင်ချိရေးဆိုင်ရာ ကိစ္စရပ်များကို အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။

ပြည်တွင်းသတင်း

ကော်မရှင်အစည်းအဝေးများ



၂၀၂၃ ခုနှစ်၊ ဧပြီလ မှ ဇွန်လအထိ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်အစည်းအဝေး (၃)ကြိမ် ကျင်းပခဲ့ပါသည်။

ပညာသင်ထောက်ပံ့ငွေနှင့် စာရေးကိရိယာများပေးအပ်ပွဲ အခမ်းအနားကျင်းပခြင်း



ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၏ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် ဝန်ထမ်းသားသမီးများအား ပညာသင် ထောက်ပံ့ငွေနှင့် စာရေးကိရိယာများထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မေလ ၃၁ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။

၁/၂၀၂၃ ကြိမ်မြောက် ပြည်တွင်းငွေချေးစာချုပ်ဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပခြင်း



၂၀၂၃ ခုနှစ်၊ မေလ ၃၀ ရက်နေ့တွင် ၁/၂၀၂၃ ကြိမ်မြောက် ပြည်တွင်း ငွေချေးစာချုပ်ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ အစည်း အဝေးကို Online ဖြင့် ကျင်းပခဲ့ရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးရုံး၊မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ငွေတိုက်ဦးစီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးတို့မှ ကော်မတီအဖွဲ့ဝင်များ နှင့် ရန်ကုန်စတော့အိတ်ချိန်းမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါ သည်။

ကော်ပိုရိတ်ငွေချေးစာချုပ်ဈေးကွက်ဆိုင်ရာ တွေ့ဆုံဆွေးနွေးခြင်း



၂၀၂၃ ခုနှစ်၊ မေလ ၂၂ ရက်နေ့တွင် ရန်ကုန်စတော့အိတ်ချိန်းမှ ကိုယ်စား လှယ်များသည် ကော်ပိုရိတ်ငွေချေးစာချုပ်ဈေးကွက်ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် အဖွဲ့ဝင်များ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် လာရောက် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ကော်မရှင်ရုံးဆွေးနွေးပွဲများ

ရန်ကုန်စတော့အိတ်ချိန်း (YSX)	အပတ်စဉ်
ကော်မရှင်ရုံးစီမံခန့်ခွဲရေးကော်မတီ	လစဉ်
ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကုမ္ပဏီများ	လစဉ်
အသိအမှတ်ပြုလက်မှတ်ရ သင်တန်းကျောင်းများ	လစဉ်
ဝန်ထမ်းဆန္ဒထုတ်ဖော်ပွဲ	လစဉ်

စုဆောင်းခြင်းမှသည် ရင်းနှီးမြှုပ်နှံမှုဆီသို့

အရွယ်ရောက်ပြီး ဝင်ငွေရှိသူများအနေဖြင့် ငွေစုဆောင်းခြင်းနှင့် ရင်းနှီးမြှုပ်နှံခြင်းကို အချိန်မရွေးစတင်နိုင်သည်။ ရင်းနှီးမြှုပ်နှံခြင်းမပြုမီ ဦးစွာ ငွေစုဆောင်းသင့်သည်။ စုဆောင်းငွေအား အတိုးနှုန်းနိမ့်သော်လည်း ဆုံးရှုံးနိုင်ခြေနည်းသည့် ငွေစုစာရင်းဖွင့်လှစ်၍ အနည်းဆုံး (၃)လမှ(၆)လ စုဆောင်းထားခြင်းဖြင့် အတိုးငွေကို ထပ်ဆင့်စုဆောင်းနိုင်သည်။ ယင်းကာလ အတွင်း စုဆောင်းငွေအား ရင်းနှီးမြှုပ်နှံမည့်အစီအစဉ်ကို စဉ်းစားပြီး သင့်လျော်သည့်နေရာတွင် ရင်းနှီးမြှုပ်နှံသင့်ပါသည်။



တစ်ဦးချင်းငွေစုစာရင်း (Individual Savings Account- ISA) သည် စတော့ရှယ်ယာများနှင့် အပြန်အလှန်ရန်ပုံငွေများ (Mutual Funds) တွင် ရင်းနှီးမြှုပ်နှံခြင်းမှရရှိသော အမြတ်ဝေစုများအပြင် တန်ဖိုးတက်လာသော စတော့များကို ရောင်းချခြင်းမှရရှိသည့် အမြတ်များကို စည်းကြပ်ရမည့် ဝင်ငွေခွန်များမှ ကင်းလွတ်ခွင့်ပေးသည့် စနစ်တစ်ခုဖြစ်သည်။ ISA ကို ဗြိတိန်နိုင်ငံ(UK) ၌ အသက် ၁၈ နှစ်နှင့် အထက်ရှိ ပြည်တွင်းနေထိုင်သူ များအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားသည့် အသေးစားရင်းနှီးမြှုပ်နှံမှု အစီအစဉ်တစ်ခုအဖြစ် ၁၉၉၉ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သည်။ တစ်ဦးချင်း စာရင်းသာဖြစ်ပြီး တွဲဖက်စာရင်း ဖွင့်လှစ်ခွင့်မပြုပါ။ နောက်ပိုင်းတွင် အသုံးပြုမှု ပိုမိုလွယ်ကူစေရန် ပြင်ဆင်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။ ISA တွင် ရင်းနှီးမြှုပ်နှံမှုများ တဖြည်းဖြည်းတိုးတက်လာခဲ့ရာ ယခုအခါ ၄၀% ခန့် တိုးတက်လာခဲ့သည်ကို တွေ့ရှိရသည်။

ဂျပန်နိုင်ငံသည် U.K.ISA အောင်မြင်ပြီးနောက် Nippon Individual Saving Account (NISA) အစီအစဉ်ကို ၂၀၁၄ ခုနှစ်တွင် စတင် မိတ်ဆက် ခဲ့ပါသည်။ NISA ကို မူရင်း U.K.ISA မှ ပုံစံထုတ်ထားခြင်းဖြစ်ပါသည်။ ၎င်းသည် ISA ၏ ဂျပန်ဗားရှင်း ဖြစ်ပါသည်။ N သည် Nippon ၏ အတိုကောက်ဖြစ်ပြီး Japan ဟု အဓိပ္ပါယ်ရသည်။ ထို့နောက် NISA အမျိုးအစားတစ်ခုဖြစ်သော Tsumitate (Regular Savings) NISA အား ၂၀၁၈ ခုနှစ်တွင် ဆက်လက်ဆောင်ရွက်ခဲ့သည်။ ယင်းအစီအစဉ်သည် ဂျပန်နိုင်ငံ၏ အသေးစားရင်းနှီးမြှုပ်နှံမှုများအတွက် အခွန်ကင်းလွတ်ခွင့် အစီအစဉ်ဖြစ်ပြီး လူတစ်ဦးချင်းစီ၏ အလယ်အလတ်မှ ရေရှည်ပိုင်ဆိုင်သည့် စုဆောင်းမှုများအတွက် ထိရောက်သော အကူအညီတစ်ခုဖြစ်သကဲ့သို့ အလားအလာရှိသော စီးပွားရေးလုပ်ငန်းများအတွက် ရန်ပုံငွေလည်ပတ် နိုင်သည့် လမ်းကြောင်းတစ်ခုဖြစ်ပေါ်လာစေရန် မျှော်မှန်းသော အစီအစဉ် သစ်တစ်ရပ် ဖြစ်ပါသည်။

သမိုင်းကြောင်းအရ ဂျပန်နိုင်ငံတွင် စတော့ရှယ်ယာများနှင့် အပြန် အလှန်ရန်ပုံငွေများ(Mutual funds)ရောင်းချခြင်းမှရရှိသော အမြတ်ဝေစု များနှင့် အမြတ်ငွေများအပေါ် ၂၀% အခွန်ကောက်ခံခဲ့သည်။ သို့သော်လည်း အလွန်လျင်မြန်စွာ အောင်မြင်နေရာမှ ရုတ်တရက်ကျဆင်းသွားသည့် စီးပွားရေး (Bubble Economy) ပြိုကွဲပြီးနောက် ကာလကြာရှည်ကျဆင်း နေသော ဂျပန်စတော့ဈေးကွက်ကို လှုံ့ဆော်ရန် ကြိုးပမ်းသည့်အနေဖြင့် ၂၀၀၄ ခုနှစ်တွင် အခွန်နှုန်းထားကို ၁၀% သို့ လျှော့ချခဲ့သည်။ ၂၀၁၄ ခုနှစ် တွင် အခွန်နှုန်းထားကို ၎င်း၏မူလအဆင့် ၂၀% သို့ ပြန်မြှင့်သောအခါ ယင်းပြင်းထန်သောပြောင်းလဲမှု၏ အကျိုးသက်ရောက်မှုကို လျော့ပါး စေရန်အတွက် NISA အား ယာယီထိန်းကြောင်းမှုတစ်ခုအဖြစ် အကောင် အထည်ဖော်ခဲ့ခြင်းဖြစ်သည်။ (လက်ရှိအခွန် နှုန်းထားမှာ ၂၀.၃၁၅% ဖြစ်သည်။)

NISA သည် အသက် ၂၀ နှစ်နှင့်အထက် ဂျပန်နိုင်ငံတွင် နေထိုင် သူများအတွက် ရည်ရွယ်ပါသည်။ လူတစ်ဦးချင်းစီသည် ဂျပန်နိုင်ငံတွင် ၎င်းတို့နေထိုင်နေသည့် NISA အကောင့်ဖြင့် ငါးနှစ်တာကာလအတွင်း ရင်းနှီးငွေအပေါ်အမြတ်နှင့် အမြတ်ဝေစုများမှ ဝင်ငွေအပေါ် ၂၀% အခွန် စည်းကြပ်မှုမှ ကင်းလွတ်ခွင့်ရရှိနိုင်ပါသည်။ တည်ဆဲဥပဒေများအရ NISA မှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှု ယန်း(၅)သန်း (အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ခန့်) ဖြင့် ၂၀၁၄ ခုနှစ်မှစ၍ ၁၀ နှစ်အထိ အခွန်ကင်းလွတ်ခွင့်ရှိသော ရင်းနှီးမြှုပ်နှံမှုကို ဆောင်ရွက်နိုင်သည်။



လက်ရှိ NISA တွင် General NISA နှင့် Tsumitate NISA ဟူ၍ နှစ်မျိုးရှိသည်။ ရင်းနှီးမြှုပ်နှံသူသည် General NISA နှင့် Tsumitate NISA နှစ်မျိုးလုံးကို တစ်ချိန်တည်းတွင် စာရင်းသွင်း၍ မရသောကြောင့် စာရင်းတစ်ခုကိုသာ ရွေးချယ်ရမည်ဖြစ်သည်။ Tsumitate NISA ကို အသုံးပြုသူသည် တစ်နှစ်လျှင်အနည်းဆုံး နှစ်ကြိမ်ရင်းနှီးမြှုပ်နှံရန် လိုအပ် ပါသည်။ များသောအားဖြင့် အသုံးပြုသူသည် ၎င်း၏ ရင်းနှီးမြှုပ်နှံမှု ငွေစုစာရင်းသို့ လစဉ်စုဆောင်းငွေအား ထည့်ဝင်ရမည်ဖြစ်သော်လည်း ထိုအချက်သည် စုငွေထားရှိသည့် ငွေရေးကြေးရေးအဖွဲ့အစည်းအပေါ် မူတည်ပါသည်။ General NISA သည် မျိုးဆက်ဟောင်းများအကြားတွင် ပို၍ ရေပန်းစားပြီး Tsumitate NISA သည် လူငယ်မျိုးဆက်သစ်များကို စိတ်ဝင်စားစေပါသည်။

စာမျက်နှာ ၄ သို့



NISA သည် ၎င်း၏ ဖြစ်တည်မှုအရ အနာဂတ်တစ်ချိန်ချိန်တွင် ပျောက်ကွယ်သွားမည့် အလားအလာရှိနေပါသည်။ ဤစနစ်အား တည်မြဲစေရန်အတွက် စတင်ဆောင်ရွက်စဉ်ကတည်းကပင် စိန်ခေါ်မှုများရှိခဲ့သည်။ ဝန်ကြီးချုပ် Kishida သည် “စုဆောင်းခြင်းမှရင်းနှီးမြှုပ်နှံမှုသို့” ဟူသော ဆောင်ပုဒ်အရ ဂျပန်လူမျိုးများအား ၎င်းတို့၏ ငွေသားနှင့် ဘဏ်အပ်ငွေများမှ ရင်းနှီးမြှုပ်နှံမှုအဖြစ်သို့ ပြောင်းလဲစေရေး တွန်းအားပေးရန် ရည်ရွယ်ထားသည့် ပိုင်ဆိုင်မှု-ဝင်ငွေ နှစ်ဆတိုးလာမည့် အစီအစဉ်၏ အဓိကအချက်ဖြစ်သော NISA အသစ်မှတစ်ဆင့် အဆိုပါစနစ်ကို တည်မြဲစေရန် ဆုံးဖြတ်ခဲ့သည်။

NISA အသစ်သည် လက်ရှိ NISA မှ သီးခြားအစီအစဉ်တစ်ခုအဖြစ် လုပ်ဆောင်မည်ဖြစ်ပြီး လက်ရှိ NISA တွင် ရင်းနှီးမြှုပ်နှံထားသော ငွေများကို NISA အသစ်အဖြစ်သို့ ပြောင်းလဲမည်မဟုတ်ပါ။ အကြောင်းမှာ ဂျပန်အစိုးရသည် NISA အသစ်ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်ဖော်ဆောင်နိုင်ရေး အချိန်မီဆောင်ရွက်နိုင်ရန် လိုအပ်သောစနစ် တည်ဆောက်မှုကို အပြီးသတ်လိုသောကြောင့်ဖြစ်သည်။

Tsumitate (Regular Savings) NISA သည် ရင်းနှီးမြှုပ်နှံမှုအတွေ့အကြုံနည်းပါးပြီး ခေတ်မီသော ရင်းနှီးမြှုပ်နှံသူများအတွက် ဒီဇိုင်းထုတ်ထားခြင်းဖြစ်သည်။ ဂျပန်နိုင်ငံ ဘဏ္ဍာရေးဝန်ဆောင်မှုအေဂျင်စီ (FSA) သည် ရင်းနှီးမြှုပ်နှံသူအသစ်များကို ကာကွယ်ရန်အတွက် ၎င်း၏ အရည်အချင်းပြည့်မီသော ရင်းနှီးမြှုပ်နှံမှု ရွေးချယ်သည့်နည်းလမ်းများမှ မတည်ငြိမ်သော၊ ရှုပ်ထွေးသော သို့မဟုတ် ဈေးကြီးနိုင်သော ထုတ်ကုန်များကို ဂရုတစိုက်ဖယ်ရှားထားသည်။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် အညွှန်းကိန်းရန်ပုံငွေ (Index Funds) ၁၈၈ ခု၊ သက်ဝင်လှုပ်ရှားသည့် စီမံခန့်ခွဲထားသောရန်ပုံငွေ (Actively Managed Funds - AMF) ၂၆ ခုနှင့် *Exchange Traded Funds (ETFs) ၇ ခုကို FSA မှ အရည်အချင်းပြည့်မီသော ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေများအဖြစ် အတည်ပြုထားသည်။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် ငွေသား ဝင်ရောက်မှု၏ ၈၆.၃% သည် Index Funds သို့ ရောက်ရှိသွားပြီး ၉.၀% သာ AMF သို့ ရောက်ရှိသွားပါသည်။ Index Funds သည် Tsumitate NISA တွင် ရင်းနှီးမြှုပ်နှံမှု၏ ရေပန်းအစားဆုံး ရွေးချယ်မှုနည်းလမ်းဖြစ်ကြောင်း တွေ့ရှိရပါသည်။

(*ETF သည် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင် (Securities Exchange Commission - SEC) ၌ မှတ်ပုံတင်ထားသည့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများက ရင်းနှီးမြှုပ်နှံသူများ၏ ငွေဖြင့် စတော့များ၊ ငွေချေးစာချုပ်များနှင့် အခြားသောပိုင်ဆိုင်ခွင့်များတွင် ရင်းနှီးမြှုပ်နှံသော နည်းလမ်းတစ်ခုဖြစ်သည်။ ၎င်းမှရရှိသော အကျိုးအမြတ်ကို ရင်းနှီးမြှုပ်နှံသူများသို့ ပြန်လည်ခွဲဝေပေးပါသည်။)

ဂျပန်နိုင်ငံတွင်နေထိုင်သူတစ်ဦးစီသည် Current General NISA စာရင်းဖြင့် တစ်နှစ်လျှင် ဂျပန်ယန်းငွေ (၁.၂) သန်း အထိအား ၅ နှစ်ရင်းနှီးမြှုပ်နှံနိုင်သည်။ အဆိုပါ ၅ နှစ်အတွင်း အများဆုံး ယန်း (၆)သန်း ရင်းနှီးမြှုပ်နှံနိုင်ပြီး အမြတ်ဝေစုအပေါ် အခွန်ကင်းလွတ်ခွင့်ရရှိပါသည်။ Tsumitate (Regular Savings) NISA စာရင်းဖြင့် ရင်းနှီးမြှုပ်နှံပါက တစ်နှစ်လျှင် ယန်း(၄)သိန်း အထိ၊ နှစ် ၂၀ အတွက် ယန်း(၈) သန်း အထိ အခွန်စည်းကြပ်မှုမရှိဘဲ ရင်းနှီးမြှုပ်နှံနိုင်ပါသည်။

ဥပမာအားဖြင့် အသက် ၂၀ နှင့် ၃၀ နှစ်များအတွင်းရှိ ဂျပန်လူငယ်တစ်ဦးသည် အိမ်ဝယ်ယူရေးအတွက် ယန်း(၁၈)သန်း ပြည့်မီရေး စုဆောင်းရန် NISA ကို အသုံးပြုသည်ဆိုပါစို့။ ယန်း(၁၈)သန်း ပြည့်သည့် အခါငွေထုတ်၍ အိမ်တစ်လုံးဝယ်ပါက NISA စာရင်းရှိ လက်ကျန်ငွေသည် သုညဖြစ်သွားသော်လည်း ရင်းနှီးမြှုပ်နှံထားသည့် အစုရှယ်ယာအပေါ် ရရှိသည့် အမြတ်ဝေစုများ သို့မဟုတ် အခြားသောအမြတ်ငွေများ ရရှိသောကြောင့် ယန်း(၁၈)သန်း၏ တစ်သက်တာထည့်ဝင်ငွေ ကန့်သတ်ချက်တန်ဖိုးကို ပြန်လည်ရရှိမည်ဖြစ်ပါသည်။



ထို့ပြင် ကုမ္ပဏီဝန်ထမ်းများသည် အသက် ၄၀ နှင့် ၅၀ နှစ်များ နောက်ပိုင်းတွင် အငြိမ်းစားယူခွင့်အတွက် စုဆောင်းရန် NISA ကို အသုံးပြုနိုင်သည်။ သို့မဟုတ် အသက် ၆၀ နှစ်တွင် အငြိမ်းစားယူပြီး ကုမ္ပဏီမှ ထောက်ပံ့သော အကျိုးခံစားခွင့်များကို ရရှိသည့်အခါ နှစ်စဉ်ထည့်ဝင်မှု ကန့်သတ်ချက် ယန်း (၃.၆) သန်းထက် မပိုသောပမာဏကို NISA တွင် ထည့်ဝင်နိုင်သည်။ ရင်းနှီးမြှုပ်နှံမှုများကို စီမံခန့်ခွဲပြီးနောက် အငြိမ်းစားယူချိန်တွင် နောင်ရေးအတွက် ငွေကြေးအား NISA မှ ပုံမှန် ထုတ်ယူသွားနိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ရာ ကုမ္ပဏီဝန်ထမ်းနောင်ရေး စိတ်အေးစေဖို့ တစ်ဦးချင်းငွေစာရင်းမှ အသေးစားရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းဖြင့် အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးမှုကို တွန်းအားပေးနိုင်မည့် NISA အစီအစဉ်အကြောင်း တစေ့တစောင်းရေးသားဖော်ပြအပ်ပါသည်။ ။

မယ်အိမ်ကောင်း

ကိုးကား - New NISA as a Versatile Asset Builder; March 20, 2023
<https://investmentjapan.jp/japans-basic/3698/#:~:text=Under%20the%20current%20General%20NISA,holding%20period%20of%2020%20years>
<https://www.jsda.or.jp/en/activities/research-studies/files/NISA.pdf>
[https://www.investor.gov/introduction-investing/investing-basics/glossary/exchange-traded-fundetf#:~:text=Exchange%20Dtraded%20funds%20\(ETFs\),an%20interest%20in%20the%20fund](https://www.investor.gov/introduction-investing/investing-basics/glossary/exchange-traded-fundetf#:~:text=Exchange%20Dtraded%20funds%20(ETFs),an%20interest%20in%20the%20fund)

ကော်မရှင်ရုံး၏ လုပ်ငန်းဆောင်ရွက်ချက်များ

လုပ်ငန်းဆောင်ရွက်ချက်များ

- ဆင့်ပွားဈေးကွက်၌ အစိုးရ ငွေချေးသက်သေခံလက်မှတ်များ ရောင်းဝယ်မှုအား SECM Website တွင် လစဉ်ထုတ်လွှင့်လျက်ရှိခြင်း၊
- သတင်းပို့အဖွဲ့အစည်းများဖြစ်သည့် ရန်ကုန်စတော့အိတ်ချိန်းနှင့် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ တစ်ခု၏ လုပ်ငန်းခွင်သို့ သွားရောက်၍ ကော်မရှင်မှထုတ်ပြန်ထားသည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်း၊
- ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း လုပ်ကိုင်သည့် သတင်းပို့အဖွဲ့အစည်း ၇ ခုတို့၏ လုပ်ငန်းခွင်သို့ သွားရောက်၍ ကော်မရှင်မှ ထုတ်ပြန်ထားသည့် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် စပ်လျဉ်း၍ လုပ်ငန်းခွင်စစ်ဆေးမှု (Onsite Inspection) ဆောင်ရွက်ခြင်း။

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များ

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် ဖွင့်လှစ်သည့် အောက်ပါသင်တန်းများသို့ ဝန်ထမ်း(၇)ဦး စေလွှတ်ခဲ့ပါသည်-

- အရာထမ်းအခြေခံသင်တန်း၊ အမှတ်စဉ်(၂၁၈)
- အရာထမ်းငယ်အခြေခံသင်တန်း၊ အမှတ်စဉ်(၁၂၅)

အောက်ဖော်ပြပါ ပြည်တွင်း / ပြည်ပ ဆွေးနွေးပွဲ၊ အစည်းအဝေး၊ သင်တန်းများသို့ ဝန်ထမ်းများ တက်ရောက်စေခဲ့ပါသည်-

- MloD မှ ကြီးမှူးကျင်းပသည့် “9th Director Certification” Program (In person)
- MloD မှ ကြီးမှူးကျင်းပသည့် “Emerging Trends Briefing” Webinar (Online)
- MloD မှ ကြီးမှူးကျင်းပသည့် “Leadership Series: Servant First leader” Webinar (Online)
- ACMF မှ ကြီးမှူးကျင်းပသည့် Technical training session on forthcoming ISSB standards (Online)
- ACMF မှ ကြီးမှူးကျင်းပသည့် Webinar on Version 2 of the ASEAN Taxonomy for Sustainable Finance (Online)

အမိန့်ကြော်ငြာစာထုတ်ပြန်ခြင်း

ရန်ကုန်စတော့အိတ်ချိန်း၏ စာရင်းဝင်အကြံဉာဏ်ပေးကွက် [Pre-Listing Board-(PLB)]တွင် မှတ်ပုံတင်မည့် ကုမ္ပဏီများအတွက် မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများအား ၂၈-၆-၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၃ ဖြင့် ကော်မရှင်မှ ထုတ်ပြန်ကြေညာခဲ့ပါသည်။

Link — <https://secm.gov.mm/wp-content/uploads/2023/07/PLB-Procedure-Notification-1-2023.pdf>

ACMF-ISSB Joint Conference နှင့် Workshop သို့ ပါဝင်တက်ရောက်



အာဆီယံအရင်းအနှီးဈေးကွက်ဖိုရမ်နှင့် နိုင်ငံတကာဘဏ္ဍာရေး အစီရင်ခံခြင်းစံသတ်မှတ်ချက်များ စဉ်ဆက်မပြတ် ဖွင့်ဟထုတ်ဖော်ရေးဆိုင်ရာ ဘုတ်အဖွဲ့တို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့မှ ၂၈ရက်နေ့အထိ စင်္ကာပူနိုင်ငံတွင် ကျင်းပသည့် ACMF-ISSB Joint Conference နှင့် Workshop သို့ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်ရုံး ၊ ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇင်ထွန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။



ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ



ဌာနတွင်းဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးအတွက် ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် SECM ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အရာထမ်း/အမှုထမ်း စုစုပေါင်း ၁၈ ဦး တက်ရောက်ခဲ့ပါသည်။


ဈေးကွက်ဆိုင်ရာအချက်အလက်များ

ငွေချေးသက်သေခံလက်မှတ်စာရင်းဖွင့်လှစ်မှုနှင့် စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာရောင်းဝယ်မှုများ




ဈေးကွက်တွင်ပါဝင်သူများနှင့် ပူးပေါင်းဆောင်ရွက်မှု

ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများမှ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့သို့ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး အစီရင်ခံစာတင်ပြမှု
(၂၀၂၃ ခုနှစ်၊ ဧပြီလမှ ဇွန်လအထိ)




အစိုးရငွေချေးသက်သေခံလက်မှတ်ရောင်းဝယ်မှုများ

ဆင့်ပွားဈေးကွက်တွင် အစိုးရငွေတိုက်စာချုပ်များ ရောင်းဝယ်မှု (၂၀၂၃ ခုနှစ်၊ ဧပြီလမှ ဇွန်လအထိ)



ဆင့်ပွားဈေးကွက်တွင် အစိုးရငွေတိုက်လက်မှတ်များ ရောင်းဝယ်မှု (၂၀၂၃ ခုနှစ်၊ ဧပြီလမှ ဇွန်လအထိ)



အိမ်နီးချင်းနိုင်ငံများ၏ ငွေရေးကြေးရေးဝန်ဆောင်မှုဆောင်ရွက်ချက်များ

မလေးရှားဝန်ကြီးချုပ် Datuk Seri Anwar Ibrahim မှ ပြည်သူများ ပိုမိုကြွယ်ဝချမ်းသာလာစေရန် အရင်းအနှီးဈေးကွက်ကို မြှင့်တင်ရေးစီမံချက်များ ထုတ်ပြန်ကြေညာခြင်း

၁၉-၆-၂၀၂၃ ရက်နေ့တွင် မလေးရှားဝန်ကြီးချုပ် Datuk Seri Anwar Ibrahim က မလေးရှားစတော့အိတ်ချိန်းတွင် ရောင်းဝယ်သည့် အစုရှယ်ယာများအတွက် တံဆိပ်ခေါင်းခွန်နှုန်းထား လျှော့ချခြင်း၊ စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းများကို အားပေးခြင်းနှင့် စာရင်းဝင်လုပ်ငန်းစဉ်များ ဖြေလျှော့ပေးခြင်းတို့ဖြင့် အရင်းအနှီးဈေးကွက်ကိုမြှင့်တင်ရန်နှင့် ပြည်သူ့လူထုဥစ္စာဓနပိုမိုကြွယ်ဝလာစေရန် အားပြည့်ပေးသည့် သတင်းထုတ်ပြန်ခဲ့သည်။

လက်ရှိမလေးရှားစတော့အိတ်ချိန်းတွင် ရောင်းဝယ်နေသည့် အစုရှယ်ယာများအတွက် တံဆိပ်ခေါင်းခွန်နှုန်းထားကို ဇူလိုင်လမှစတင်၍ ၀.၁၅ ရာခိုင်နှုန်းမှ ၀.၁၀ ရာခိုင်နှုန်းသို့ လျှော့ချမည်ဖြစ်ပြီး စာချုပ်တစ်ခုလျှင် အမြင့်ဆုံးသတ်မှတ်ချက်ပမာဏမှာ မလေးရှားရင်းဂစ် ၁,၀၀၀ (US\$ ၂၁၄.၂၈၆) အထိ အကျိုးဝင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ရင်းနှီးမြှုပ်နှံသူစုစည်းချဲ့ထွင်ခြင်းဖြင့် စာရင်းဝင်ခြင်းကို မြှင့်တင်ရန်အတွက် ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ခြင်း

အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများအတွက် ဘဏ္ဍာငွေပံ့ပိုးပေးရန် ရင်းနှီးမြှုပ်နှံသူများကို ပိုမိုကျယ်ပြန့်စွာ စုစည်းဆွဲဆောင်ရန်၊ မလေးရှားဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်တို့သည် မိသားစုရုံးခန်းများ ထူထောင်ရာတွင် လိုအပ်သောမူဝါဒရေးရာများအား ကြည့်ရှုစစ်ဆေးမည်ဖြစ်ပါသည်။

ထို့ပြင် လုပ်ငန်းတွင်းရှိ အခြားရေရှည်ရင်းနှီးမြှုပ်နှံမှုများ အစပျိုးလုပ်ဆောင်မှုအတွက် မိခင်ကုမ္ပဏီမှ ကော်ပိုရိတ်စွန့်ထွင်ရင်းနှီးမြှုပ်နှံရာတွင် အခွန်ဆုံးရှုံးမှုကို အသုံးပြုခြင်းအပါအဝင် ပိုမိုလွယ်ကူ ချောမွေ့စေသော

အခွန်တပ်မက်မှုနှင့် မက်လုံးပေးမှု မူဝါဒများမှတစ်ဆင့် ပြည်တွင်းတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ပိုမိုအားကောင်း လာစေရန်အတွက် ကော်ပိုရိတ်အကျိုးတူပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်လည်း ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် Anwar က ပြောကြားခဲ့ပါသည်။

ဘဏ္ဍာရေးဝန်ကြီးဌာန နှင့် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်တို့သည် Angel investors ၊ venture capitalists နှင့် private equity firms များ ပါဝင်လာရန် အရည်အချင်းပြည့်မီသော ရင်းနှီးမြှုပ်နှံသူများ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နောက်ဆုံးတွင် မလေးရှားနိုင်ငံရဲ့ အရင်းအနှီးဈေးကွက်နှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုအတွက် ကာလရှည်ဈေးကွက်နှင့် ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ လိုအပ်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် Anwar က ဆက်လက်ပြောကြားခဲ့ပါသည်။

ကနဦးအနေဖြင့် မလေးရှားစတော့အိတ်ချိန်းတွင် ကုမ္ပဏီများ စာရင်းဝင်ရောက်လာမှုကို ပိုမိုအားပေးရန်အတွက် IPO လုပ်ငန်းစဉ်ဖြင့် စတော့အိတ်ချိန်းသို့ စာရင်းဝင်ရောက်ရာတွင် အချိန်ကုန်သက်သာ၍ ပိုမိုလွယ်ကူလျင်မြန်စေရန် ကော်မရှင်နှင့် မလေးရှားစတော့အိတ်ချိန်းတို့က ယခုနှစ်တွင် ပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် Anwar က ဆက်လက်ပြောကြားခဲ့ပါသည်။ ။

အိအိခင်

ကိုးကား - PM Anwar announces measures to boost capital mart, create more wealth for people
<https://www.malaymail.com/news/malaysia/2023/06/19/pm-anwar-announces-measures-to-boost-capital-mart-create-more-wealth-for-people/75149>

ကော်ပိုရိတ်ငွေချေးစာချုပ်များ ဗီယက်နမ်ဒေါ် (VND) ထရီလီယံ ၁၀၀၀ တန်ဖိုးအထိ ထုတ်ဝေရောင်းချခြင်း

ဗီယက်နမ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန (MOF) က ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ မေလ ၁၉ ရက်နေ့တွင် ကော်ပိုရိတ်ငွေချေးစာချုပ်များကို ဗီယက်နမ်ဒေါ် (VND) ထရီလီယံ ၁၀၀၀ တန်ဖိုးအထိ ထုတ်ဝေရောင်းချနိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ် GDP ၏ ၁၁.၆ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း သိရှိရသည်။

ဘဏ္ဍာရေးဝန်ကြီးဌာနသည် မေလ ၃၁ ရက်နေ့တွင် ကော်ပိုရိတ်ငွေချေးစာချုပ်များထုတ်ဝေခြင်းနှင့် ငွေချေးစာချုပ်ဈေးကွက်အခြေအနေများကို ရှင်းလင်းဖော်ပြထားသည့် အစီရင်ခံစာအား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များထံသို့ပေးပို့ခဲ့ရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက ငွေကြေးဈေးကွက်အတွင်း ပေါ်ပေါက်ခဲ့သော ဥပဒေချိုးဖောက်မှုများနှင့်စပ်လျဉ်း၍ ပြည်သူများ၏ လူမှုစီးပွားဘဝအပေါ် ဆိုးကျိုးများဖြစ်စေခဲ့သည့် SCB ဘဏ်၊ Tan Hoang Minh နှင့် FLC Groups တို့၏ ဖြစ်ရပ်များကဲ့သို့ ဥပဒေချိုးဖောက်မှုများ ပိုမိုရှိလာနိုင်ပြီး အထောက်အထားရှာဖွေတွေ့ရှိမှုနှင့် အရေးယူဆောင်ရွက်မှုများ မပြုလုပ်နိုင်သေးသည့်အတွက် ပိုမိုတင်းကြပ်သောကာကွယ်ရေးစီမံချက်များကို ထုတ်ပြန်ကြေညာခဲ့သည်။

တစ်ချိန်တည်းတွင် ပုဂ္ဂလိကငွေချေးစာချုပ် စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းများ မှတ်တမ်းတင်စည်းမှုသည် အလွန်နှေးကွေးသွားပြီး လုပ်ငန်းများအတွက် အရင်းအနှီးရွှေ့ပြောင်းနိုင်မည့် လမ်းကြောင်းသစ်များ၏ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေခဲ့သည်။

ဘဏ္ဍာရေးဝန်ကြီးဌာန၏အဆိုအရ ၂၀၂၁ ခုနှစ်မှစ၍ စီးပွားရေးလုပ်ငန်းများဥပဒေသည် အများပိုင်မဟုတ်သော ကုမ္ပဏီများအတွက် စီမံခန့်ခွဲမှုအစီအစဉ်ကို ရှင်းရှင်းလင်းလင်း မသတ်မှတ်ထားသကဲ့သို့ ငွေချေးသက်သေခံလက်မှတ်ဥပဒေသည်လည်း ပုဂ္ဂလိက ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းများအတွက် ကန့်သတ်ချက်များကို ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်းမရှိကြောင်း သိရှိရသည်။

၂၀၁၈ ခုနှစ်တွင် ဈေးကွက်ဖွံ့ဖြိုးတိုးတက်မှုလက္ခဏာများ စတင်ပေါ်ပေါက်လာသည့်အခါ ဘဏ္ဍာရေးဝန်ကြီးဌာနသည် အစိုးရ၏ စီရင်ပိုင်ခွင့်အတွင်း ဖြေရှင်းချက်များကို လျှောက်ထားရန် အောက်ပါအချက်များကို အကြံပြုခဲ့သည် -

- (၁) ငွေချေးစာချုပ်ထုတ်ဝေပြီးနောက် တစ်နှစ်အကြာတွင် အရောင်းအဝယ်များကို ကန့်သတ်ခြင်း၊
- (၂) အများပြည်သူသိရှိနိုင်မှုနှင့် ပွင့်လင်းမြင်သာမှု တိုးတက်စေရန် ဟန့်ငြိမ်းစတော့အိပ်ချိန်း၏ ဝတ်ဆိုင်ကွင်း သတင်းအချက်အလက်များကို ထုတ်ဖော်ပေးရန် တောင်းဆိုခြင်းနှင့်
- (၃) ၂၀၂၀ ခုနှစ်တွင် ထုတ်ဝေထားသော ငွေချေးစာချုပ်မဏ္ဍာကို ထိန်းချုပ်ရန် အုပ်ချုပ်ရေးဆိုင်ရာ အစီအမံများကို အသုံးပြုခြင်း။

တစ်ချိန်တည်းမှာပင် အစိုးရအနေဖြင့် စီးပွားရေးလုပ်ငန်းများ ဥပဒေနှင့် ငွေချေးသက်သေခံလက်မှတ်ဥပဒေအား ပြင်ဆင်ရန်အဆိုပြုခဲ့ပြီး ကျွမ်းကျင်သော ငွေချေးသက်သေခံလက်မှတ် ရင်းနှီးမြှုပ်နှံသူများကိုသာ ကော်ပိုရိတ်ငွေချေးစာချုပ်များ ထုတ်ဝေခြင်းနှင့် ရောင်းဝယ်ခြင်းတို့ကို ခွင့်ပြုပေးခဲ့သည်။ ငွေချေးစာချုပ်ထုတ်ဝေသူ အရေအတွက် များပြားလာသောကြောင့် ငွေချေးစာချုပ် ထုတ်ဝေရေး အတိုင်ပင်ခံနှင့် စီမံခန့်ခွဲမှု ကြီးကြပ်ရေးအဖွဲ့များ ရှိရန်လိုအပ်ကြောင်း သိရှိရသည်။

၂၀၁၉ ခုနှစ် ငွေချေးသက်သေခံလက်မှတ်များဥပဒေ၊ ၂၀၂၀ ခုနှစ် စီးပွားရေးလုပ်ငန်းများဥပဒေ နှင့် ၂၀၂၀ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော ဒီဂရီအမှတ် ၁၅၃ နှင့် ၁၅၅ တို့ကို အကောင်အထည်ဖော်ပြီး တစ်နှစ်အကြာ၌ ဘဏ္ဍာရေးဝန်ကြီးဌာနသည် အသေးစားတစ်ဦးချင်း ရင်းနှီးမြှုပ်နှံသူအများစုက ၎င်းတို့ကိုယ်တိုင် “ကျွမ်းကျင်သော ငွေချေးသက်သေခံလက်မှတ် ရင်းနှီးမြှုပ်နှံသူများ” အဖြစ် ကော်ပိုရိတ်ငွေချေးစာချုပ်များ ဝယ်ယူနိုင်ရန် ဥပဒေအား ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်ခဲ့ကြောင်း တွေ့ရှိရသည်။

ဘဏ္ဍာရေးဝန်ကြီးဌာနသည် ငွေချေးစာချုပ်ထုတ်ဝေသည့် ကုမ္ပဏီများက ၎င်းတို့၏ ဘဏ္ဍာရေးဆိုင်ရာ အားနည်းချက်ရှိသော်လည်း ရန်ပုံငွေရှာဖွေနိုင်ရန်အတွက် အတိုးနှုန်းမြင့်မားသော ငွေချေးစာချုပ်ကို ကမ်းလှမ်းရောင်းချမှုများရှိနေကြောင်း တွေ့ရှိခဲ့သည်။

အစိုးရသည် ဆုံးရှုံးနိုင်ခြေအန္တရာယ်ကို ထိန်းချုပ်နိုင်ရန် ပိုမိုတင်းကြပ်သော စီမံခန့်ခွဲမှု အစီအမံများဖြင့် ကော်ပိုရိတ် ငွေချေးစာချုပ်များ ရောင်းဝယ်ခြင်းနှင့် ထုတ်ဝေခြင်းဆိုင်ရာ စည်းမျဉ်းအချို့ကို ပြင်ဆင်ရန်အတွက် ဒီဂရီအမှတ် ၆၅ ကို ထုတ်ပြန်ခဲ့သည်။ ရဲတပ်ဖွဲ့မှရှာဖွေတွေ့ရှိခဲ့သော တရားဝင် စာရွက်စာတမ်းများအပြင် Van Thinh Phat နှင့် SCB အရှုပ်တော်ပုံများကြောင့် ငွေချေးစာချုပ်ထုတ်ဝေမှု မဏ္ဍာသည် သိသိသာသာ ကျဆင်းသွားခဲ့သည်။

၂၀၂၂ ခုနှစ်တွင် ငွေချေးစာချုပ်တန်ဖိုး ဗီယက်နမ်ဒေါ် (VND) ၃၃၇ ထရီလီယံသာ ထုတ်ဝေနိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၄၄.၃ ရာခိုင်နှုန်း ပိုမိုကျဆင်းသွားခဲ့သည်။ ထိုအချိန်တွင် ငွေချေးစာချုပ်များ သက်တမ်းမစေ့မီ ပြန်ဝယ်ယူသည့် မဏ္ဍာသည် ဗီယက်နမ်ဒေါ် (VND) ၂၂၀ ထရီလီယံ ဖြစ်ပြီး ၅၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။

အစိုးရသည် ငွေပေးချေမှုအချိန် ပြန်လည်သတ်မှတ်ခြင်း၊ ပိုင်ဆိုင်မှု ငွေပေးချေခြင်းနှင့် အခြေအနေပြောင်းလဲမှုအပေါ် ငွေချေးစာချုပ်လက်ဝယ်ရှိသူများနှင့် ပြန်လည်ညှိနှိုင်းရန် ထုတ်ဝေသူများလိုက်နာရမည့် ဒီဂရီကို ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။ ။

ရှင်နောင်း

ကိုးကား - <https://vietnamnet.vn/en/outstanding-corporate-bonds>

reach-vnd1-1-quadrillion-report-2150530.html